

စာတွဲစာသံဉ်းမးအလုက်ဉ်းမးအားအကဲဉ်းစုစုဆေးမး

စုစုဆေးမးခံယူသူ
၏ အမည်

1. ကြံးဝုဉ်းညးစာထွဲဉ်းတံးဝုဉ်းပုဉ်းကဲသိုဉ်းသးဝုဉ်းတြုဉ်းအားဝုဉ်းစု 1 ခြံးကွဲဉ်းပုဉ်း (200 Ml ဝဲကံးအား) ဝဲသောကွဲဉ်းပါသည။

☐ ပံဉ်းမုဉ်းပုဉ်း (5 မွတု)
☐ တစွဲတစွဲ (3 မွတု)
☐ တစွဲကိမ္မိမုဉ်း (1 မွတု)
2. ကြံးဝုဉ်းညးသးဝဲဉ်းမုဉ်းကဲသိုဉ်းမဟုဉ်းတုဉ်းအားတစွဲဉ်း 3 ဖုကိမ္မိကွဲဉ်းစာသံဉ်းပါသည။

☐ ပံဉ်းမုဉ်းပုဉ်း (5 မွတု)
☐ တစွဲတစွဲ (3 မွတု)
☐ တစွဲကိမ္မိမုဉ်း (1 မွတု)
3. ကြံးဝုဉ်းညးစာသံဉ်းသညးအဖုကိမ္မိဉ်းတြုဉ်းသီးဟုဉ်းတြုဉ်းအားထညးတြုဉ်းစာသံဉ်းပါသည။

☐ ပံဉ်းမုဉ်းပုဉ်း (5 မွတု)
☐ တစွဲတစွဲ (3 မွတု)
☐ တစွဲကိမ္မိမုဉ်း (1 မွတု)
4. ကြံးဝုဉ်းညး ဝဲဉ်း အသီး (အသီးသကိတုဝဲဉ်းရညးပါဝဲဉ်း) (1 မ်း) ကို စာပါသည။

☐ ပံဉ်းမုဉ်းပုဉ်း (5 မွတု)
☐ တစွဲတစွဲ (3 မွတု)
☐ တစွဲကိမ္မိမုဉ်း (1 မွတု)
5. ဝဲဉ်းမုဉ်းကဲသိုဉ်းသောအစားအသားကွဲဉ်းဖုကိမ္မိညးသးသံဉ်းဝဲဉ်းလဲဉ်းသညး။

☐ တစွဲဉ်း 4 ဖုကိမ္မိကွဲဉ်းပုဉ်း (1 မွတု)
☐ တစွဲဉ်း 2-3 ဖုကိမ္မိ (3 မွတု)

☐ တစွဲဉ်း 1 ဖုကိမ္မိမုဉ်းကဲသိုဉ်းသညး (5 မွတု)
6. ဝဲဉ်းကွဲဉ်း ဖုကိမ္မိကဲသိုဉ်း ကဲဉ်းမုဉ်း အစွဲသညးကဲသိုဉ်းသော ကိုလကွဲဉ်းတရာပါဝဲဉ်း အစားအသားကွဲဉ်းအား သး ဖုကိမ္မိညးသး စာသံဉ်းဝဲဉ်းလဲဉ်းသညး။

☐ တစွဲဉ်း 4 ဖုကိမ္မိကွဲဉ်းပုဉ်း (1 မွတု)
☐ တစွဲဉ်း 2-3 ဖုကိမ္မိ (3 မွတု)

☐ တစွဲဉ်း 1 ဖုကိမ္မိမုဉ်းကဲသိုဉ်းသညး (5 မွတု)
7. ကြံးဝုဉ်းညးဝဲဉ်းပုဉ်းပါမိးထဲမုဉ်းတစွဲဉ်းအားဝဲဉ်းစုစုသံဉ်းပါသည—ဝဲဉ်းမုဉ်းကဲသိုဉ်းသောမဟုဉ်းတုဉ်းဝဲဉ်း (ဝဲကံးဖုကိမ္မိကဲသိုဉ်းသော)။

☐ ပံဉ်းမုဉ်းပုဉ်း (1 မွတု)
☐ တစွဲတစွဲ (3 မွတု)
☐ တစွဲကိမ္မိမုဉ်း (5 မွတု)
8. ကြံးဝုဉ်းညး ဆားဝဲဉ်း ငါး ပဲဉ်းပုဉ်း - အရသာထညးထညးဟုဉ်းသီးဟုဉ်းတြုဉ်းခဲဉ်းကွဲဉ်း ဝဲဉ်း အရသာဝဲဉ်း အစားအသားကွဲဉ်းအား စာသံဉ်းပါသည။

☐ ပံဉ်းမုဉ်းပုဉ်း (1 မွတု)
☐ တစွဲတစွဲ (3 မွတု)
☐ တစွဲကိမ္မိမုဉ်း (5 မွတု)
9. ကြံးဝုဉ်းညးအစားအသားအစုဉ်းအစုဉ်းသံဉ်းပါသည။

☐ ပံဉ်းမုဉ်းပုဉ်း (5 မွတု)
☐ တစွဲတစွဲ (3 မွတု)
☐ တစွဲကိမ္မိမုဉ်း (1 မွတု)
10. သညးဝုဉ်းတြုဉ်းကွဲဉ်းအသားသိုဉ်းမဟုဉ်းတုဉ်းအသီးအဝဲဉ်းဟုဉ်းသီးဟုဉ်းတြုဉ်းခဲဉ်းကွဲဉ်းကဲသိုဉ်းသောအစား ဝဲဉ်းကွဲဉ်းတစွဲဉ်းမုဉ်းအညးသံဉ်းတစွဲဉ်းအားဝဲဉ်းစုစုသံဉ်းပါသလား။

☐ အမိးအစား 5 မ်း (5 မွတု)
☐ အမိးအစား 4 မ်း (3 မွတု)

☐ အမိးအစား 3 မ်းအစုဉ်းသော (1 မွတု)
11. သညးကိမ္မိညးအပုဉ်းကဲသိုဉ်းသောကဲသိုဉ်းသညး။

☐ တစွဲဉ်း 5 ဖုကိမ္မိကွဲဉ်းပုဉ်း (1 မွတု)
☐ တစွဲဉ်း 2-4 ဖုကိမ္မိ (3 မွတု)

☐ တစွဲဉ်း တစွဲကိမ္မိမုဉ်းကဲသိုဉ်းသညး (5 မွတု)

ଉତ୍ତର
ଝିଂ